

مَعْرِفَتِ سَبْعَةِ اَشْهُدَاءٍ

تقریر کنندہ، سید محمد قاسم نقوی، پرنسپل، مدرسہ اسلامیہ کراچی (A299501) سید عتیق الرحمن، تاجر صنعتی، مدرسہ اسلامیہ کراچی

مجله پژوهش‌های حقوق کیفری و مجازات، زمستان ۱۳۹۳، شماره ۱۲، ص ۲۰۳-۲۱۸

٢٠١٤ ۱٣ ربيع الثانی ۱۴۳۵

مَرْسِيَّةٌ قَوْمِيٍّ، وَجَبَّ قَوْمُهُ 20 وَنَسَّ قَوْمُهُ (ب) يَرْفُو وَفَرِحْتُ، ج وَنَسَّوْهُ قَوْمُهُمْ قَوْمُهُمْ

سَمْعًا وَبَصَرًا وَفِي قُلُوبِهِمْ أَفَئِنَّهُمْ أَعْمَىٰ

[illegible][illegible]

1435 ۱۴

2014 14

۵۵۵۵


*Mutualism*

دَیْنِ سَوَاحِیْ دَیْنِ سَوَاحِیْ  
دَیْنِ سَوَاحِیْ دَیْنِ سَوَاحِیْ



اَعُوْذُ بِسَمِيْعٍ بِرُوْحٍ اَرْوَحُ

۱۔ فوسر و ستر پور، ج ۲

[illegible]

ಸಂಖ್ಯೆ: 51/VTR/2013  
 (A299501)


၁။ မြေပိုင်ဆိုင်မှုအခွန် ၁၂ နှစ်မှ ၂၀၁၃ ခုနှစ် အတွက် အခွန်အခကြေးငွေ ပေးသွင်းမှုများကို  
 မြေပိုင်ဆိုင်မှုအခွန် ၁၃ နှစ်မှ ၂၀၁၄ ခုနှစ် အတွက် အခွန်အခကြေးငွေ ပေးသွင်းမှုများကို  
 အခွန်အခကြေးငွေ ပေးသွင်းမှုများကို ၂၀ နှစ်မှ ၂၀၁၄ ခုနှစ် အတွက် အခွန်အခကြေးငွေ ပေးသွင်းမှုများကို  
 အခွန်အခကြေးငွေ ပေးသွင်းမှုများကို ၂၀ နှစ်မှ ၂၀၁၄ ခုနှစ် အတွက် အခွန်အခကြေးငွေ ပေးသွင်းမှုများကို  
 အခွန်အခကြေးငွေ ပေးသွင်းမှုများကို ၂၀ နှစ်မှ ၂၀၁၄ ခုနှစ် အတွက် အခွန်အခကြေးငွေ ပေးသွင်းမှုများကို

[illegible]

14 نَحْنُ وَفِرْعَوْنُ ۖ ۝۱۴۳۵

2014 ۱۴

Mutshammer

[illegible]

سَمِيعٌ قَدِيرٌ  
عَلِيمٌ حَكِيمٌ